



ပါဠိအခြေခံသင်ခန်းစာ

ပထမနေ့

ပါဠိမိတ်ဆက်

email.- paligrammar.yam@gmail.com

၁။ ပါဠိ အဓိပ္ပါယ်

၂။ မြတ်စွာဘုရားလက်ထက်တော် မရွှိမဒေသ (အိန္ဒိယနိုင်ငံ) အဓိကဘာသာစကား

၃။ မြတ်စွာဘုရားရှင် မာဂဓဘာသာဖြင့် တရားဟောကြောင်း

၄။ မာဂဓဘာသာ သုံးစွဲကြသူများ

၅။ မာဂဓဘာသာ ပါဠိဘာသာကျွမ်းကျင်က ရရှိနိုင်သည့် အကျိုးများ

၆။ ဗုဒ္ဓစာပေကို သက္ကတပါဠိအဖြစ် မှတ်တမ်းမတင်ကြောင်း

၇။ မာဂဓပါဠိမှ မြန်မာစကားထဲ ရောက်နေသည့် ပါဠိသက် စကားလုံးများ

၈။ ပါဠိဖတ်ရာ၌ သတိထားဖွယ်



၁။ ပါဠိ အဓိပ္ပါယ်

ပါဠိ = မြင့်မြတ်သော ဘုရားရဟန္တာတို့၏ စကားအစဉ်

- ပါဠိသည် ဘာသာစကားတစ်ခု၏ အမည်မဟုတ်ပါ။
မြတ်စွာဘုရားရှင် သုံးတော်မူသည့် စကားတိုင်းကို
ပါဠိဟုခေါ်

“မြတ်စွာဘုရားသည် ပိဋကတ်သုံးပုံဟူသော
ဘုရားစကားတော်ကို ပါဠိတော်အစဉ်သို့
တင်တော်မူသောအခါ မာဂဇာတာသာဖြင့်သာလျှင်
တင်တော်မူသည်”

သမ္မောဟဝိနောဒနီ အဋ္ဌကထာ ပဋိသမ္ဘိဒါဝိဘင်းအဖွင့်



မာဂဇာတာသာကား သဘာဝနိရုတ္တိ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသဖြင့် ဘာသာတကာတို့ထက် ထူးခြားသောဘာသာ ဖြစ်သည်။ သဘာဝနိရုတ္တိဟူသည်မှာ မိမိဆိုလိုသော အနက် အဓိပ္ပါယ်ကို ဖောက်ပြန်ပြောင်း လွဲခြင်းမရှိဘဲ တိတိကျကျ ဖော်ပြနိုင်စွမ်း ဖြစ်သည်။

ဖောက်လွှဲဖောက်ပြန် တိမ်းယိမ်းပျက်စီးခြင်းမရှိ ပကတိ အတိုင်းတည်သော ဘာသာဟု ဆိုလိုပါသည်။ ထို့ကြောင့် ဘုရားရှင်တော်မြတ်တို့သည် မာဂဇာတာသာ စကားကိုသာ သုံးစွဲကြသည်။


အခြားဘာသာတို့သည် ခေတ်ကာလ ရွေ့လျောသည်နှင့် အမျှ ပြောင်းလဲပျက်စီးကြရသည်။ မာဂဇာတာသာသည်ကား ပြောဆိုသူတို့နှင့် ရွတ်ဆိုသင်ယူသူတို့ တခါတရံ အလွဲလွဲ အမှားမှားဖြစ်ပြီး ဖောက်ပြန်ပြောင်းလဲနိုင်သော်လည်း ပကတိ အားဖြင့် မည်သို့သောနည်းနှင့်မျှ ပြောင်းလဲခြင်း မရှိပါပေ။

၂။ မြတ်စွာဘုရားရှင်လက်ထက် မဇ္ဈိမဒေသ (အိန္ဒိယ)သုံး အဓိကဘာသာစကား - ၃-မျိုး

- သက္ကတဘာသာ = ထီးသုံးနန်းသုံး(မင်းမျိုးမင်းနွယ်)နှင့် ပုဏ္ဏားပြာဟ္မဏသုံး
(ပညာရှိ)
- ပြာကရိုက်ဘာသာ = အထက်တန်းလွှာသုံး (သူဌေးသူကြွယ်)
- မာဂဇာဘာသာ = အောက်ခြေခံလူတန်းစားသုံး (လူတန်းစားအားလုံးနားလည်)

မာဂဇာဘာသာသည် စာပေမရှိ စကားသာရှိသည်

မြန်မာက မြန်မာစာလုံးဖြင့် အသံကိုယူပြီး မြန်မာပါဠိထွင်
သီဟိုဠ်ကလည်း သီဟိုဠ်စာလုံးဖြင့် အသံကိုယူပြီး သီဟိုဠ်ပါဠိထွင်
ယိုးဒယားကလည်း ယိုးဒယားစာလုံးဖြင့် အသံကိုယူပြီး
ယိုးဒယားပါဠိထွင်



၃။ မြတ်စွာဘုရား မာဂဇာတာသဖြင့် တရားဟောကြောင်း

- ပရမတ္ထနှင့် သဘာဝတရားများကို မာဂဇာတာသဖြင့်သာ ဟောပြောမှ ပြည့်စုံနိုင်
- ကမ္ဘာပျက်သည့်တိုင်အောင် မာဂဇာတာသကို ပြုပြင်ပြောင်းလဲ၍ မရနိုင်ခြင်း
- ပဋိသမ္ဘိရပတ္တရဟန္တာများ ပဋကတ်သုံးပုံကို အလွယ်တကူ မသင်ယူဘဲ တတ်မြောက်နားလည်ခြင်း
- ဘုရားရှင်တိုင်း မာဂဇာတာသဖြင့်သာ တရားဟော



၄။ မာဂဘောဿာ သုံးစွဲကြသူများ

နတ် , ဗြဟ္မာများ

ကမ္ဘာပျက်ချိန်၌ အထက်ဗြဟ္မပြည်များသာ ကျန်သောကြောင့်
ကမ္ဘာပျက်ချိန်၌ မာဂဘောဿာသာ ကျန်ရှိပါသည်။
ကမ္ဘာပြန်ဖြစ်က ကမ္ဘာဦးလူသားတို့သည် မာဂဘောဿာသာသုံးစွဲ

၅။ မာဂပေါဠိဘာသာကျွမ်းကျင်က ရရှိနိုင်သည့် အကျိုးများ

ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်နိုင်။



၆။ ဗုဒ္ဓစာပေကို သက္ကတပါဠိအဖြစ် မှတ်တမ်းမတင်ရကြောင်း

- သက္ကတဘာသာသည် ခေတ်အားလျော်စွာပြုပြင်ပြောင်းလဲနိုင်
- မာဂဇာဘာသာသည် ခေတ်အားလျော်စွာ မပြုပြင်မပြောင်းလဲနိုင်

(ဝိဘင်္ဂီအဋ္ဌကထာ-နာ-၃၇၈)



၇။ မြန်မာစကားထဲ ရောက်နေသည့် ပါဠိသက် စကားလုံးများ

၁။ ဂုဏ် = ဂုဏ

၂။ ဂိုဏ်း = ဂဏ

၃။ စရိုက် = စရိတ

၄။ နဂါး = နာဂ

၅။ နိဒါန်း = နိဒါန



၈။ ပါဠိဖတ်ရာ၌ သတိထားဖွယ်

၁။ “ရ” ကို “Ra” လို့ဖတ်ရပါသည်။ (ရတနသုတ်)

၂။ ပါဠိ-၌ “း” အသံမရှိပါ။

၃။ ပါဠိ၌ ရေးတော့အမှန် ဖတ်တော့အသံ မရှိပါ။

ဟေတုပစ္စယေန ပစ္စယော။

ဟေတုပြစ္စယေန ပစ္စယော။

ဟေတုပစ္စယေန ပစ္စယော။

တတိယမ္ပိ, ပဉ္စသီလံ

